

MTSH

Myanmar Thilawa SEZ Holdings Public Co., Ltd.

30th March 2021 (Tuesday)

8th Annual General Meeting

Online Meeting
(10:00 Am)

(Shareholders Online Registration - 1-3-2021 to 18-3-2021)

“အရှင်အရှင်များအနေဖြင့် ဝေးကြီး/အခြေပြုလိုသည်များရှိပါက (၂၅-၃-၂၀၂၁) ရက်နေ့
ညနေ (၄:၃၀) နာရီ နောက်ဆုံးထား၍ info@mtshmyanmar.com ဖို့ ဝေးပို့နိုင်ပါသည်။”

"For any questions or suggestions, please kindly send to info@mtshmyanmar.com
latest 4:30 pm on 25th March 2021"

ဖိတ်ကြားလွှာ

မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော

ကုမ္ပဏီလီမိတက် (MTSH) ၏

အဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို

COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးနိုင်ရန်အတွက် လူမှုရေးအကွာအဝေး

လမ်းညွှန်ချက်များနှင့်အညီ

အွန်လိုင်းအသုံးပြု၍ ၃၀-၃-၂၀၂၁ နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍

အစုရှယ်ယာရှင်များ သိရှိနိုင်ပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ဒါရိုက်တာအဖွဲ့

- အစည်းအဝေးကျင်းပမည့်နေ့ - ၂၀၂၁ ခုနှစ်၊ မတ်လ (၃၀) ရက် (အင်္ဂါနေ့)
- အစည်းအဝေးစတင်မည့်အချိန် - နံနက် (၁၀:၀၀) နာရီ
- ကျင်းပမည့်စနစ် - ZOOM & MTSH Facebook Page (LIVE)

၁-၃-၂၀၂၁ နေ့တွင် <https://mtshmyanmar.com> တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် နှစ်ပတ်လည် အစည်းအဝေးနှင့် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် အရေးချယ်ခံမည့် ဒါရိုက်တာအဖွဲ့ကို အစုရှယ်ယာရှင်များက ဆန္ဒမဲပေးသည့် ကိစ္စနှင့် ပတ်သက်သည့် အချက်အလက် အပြည့်အစုံကို အစုရှယ်ယာရှင်များ သိရှိ၍ Online Registration ပြုလုပ်နိုင်ရန်အတွက် တင်ပြထားမည်ဖြစ်ပါသည်။ Online Registration ပြုလုပ်ထားသူများကို မှတ်ပုံတင်ထားသည့် တယ်လီဖုန်းသို့ SMS ဖြင့် ZOOM Link ပေးပို့မည်ဖြစ်ပါသည်။ ဒါရိုက်တာအဖွဲ့၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် နှစ်ပတ်လည် အစီရင်ခံစာအား အစုရှယ်ယာရှင်များ သိရှိနိုင်ရန်အတွက် <https://mtshmyanmar.com> ၌ ၁-၃-၂၀၂၁ နေ့တွင် တင်ထားပေးမည်ဖြစ်ပါသည်။

MTSH ၏ အဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ဆောင်ရွက်မည့်ကိစ္စရပ်များ

- ၁။ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကုန်ဆုံးသော ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် အတည်ပြုဘဏ္ဍာရေးရှင်းတမ်းကို ကြေညာခြင်း။
- ၂။ အစုရှယ်ယာရှင်များ၏ အမြတ်ဝေစုခွဲဝေခြင်းကို ကြေညာခြင်း။
- ၃။ ဒါရိုက်တာအဖွဲ့၏ အတည်ပြုဆုကြေးတင်ပြခြင်းကို ကြေညာခြင်း။
- ၄။ ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်ခြင်းနှင့် ရွေးချယ်ခံရသော ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်စာရင်း အား ကြေညာခြင်း။
- ၅။ လွတ်လပ်သော ဒါရိုက်တာ (၂) ဦး၏ အမည်စာရင်းအား ကြေညာခြင်း။
- ၆။ ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ပြင်ပစာရင်းစစ်ခန့်အပ်ခြင်းကို ကြေညာခြင်း။

Agenda of MTSH 8th Annual General Meeting

- 1. Announcement of Approved Directors' Report and Financial Statements of FY 2019–2020 ended 30th September 2020.
- 2. Announcement of Shareholders' Dividend.
- 3. Announcement of Approved Directors' Bonus.
- 4. Appointment of Members of the Board and announcement of Approved BOD Members.
- 5. Announcement of Approved (2) Independent Directors.
- 6. Announcement of Approved External Audit Firm for the Year 2021–2022.

အစုရှယ်ယာရှင်များအနေဖြင့် မေးမြန်းအကြံပြုလိုသည်များရှိပါက (၂၅-၃-၂၀၂၁) ရက်နေ့ ညနေ (၄:၃၀) နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။

“For any questions or suggestions, please kindly send them by 4:30 pm on 25th Mar 2021.”

ဒါရိုက်တာအဖွဲ့
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်
အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

အမြတ်ဝေစု ခွဲဝေမည့်စနစ်အား ရှင်းလင်းတင်ပြခြင်း

မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကုန်ဆုံးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းရှင်းတမ်းအရ ဒါရိုက်တာအဖွဲ့သည် ရရှိလာသည့် အမြတ်ငွေများအပေါ်အခြေခံ၍ ၃၀-၃-၂၀၂၁ နေ့တွင် ကျင်းပမည့် အဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် တက်ရောက်လာသည့် အစုရှယ်ယာရှင်များအား အစုရှယ်ယာရှင်များ ပိုင်ဆိုင်သည့် အစုရှယ်ယာတစ်စုလျှင် ကျပ် (၁၈၀) တိတိအား ခွဲဝေပေးမည်ဖြစ်ကြောင်း ကြေညာပေးရန်အတွက် ၂၀-၁-၂၀၂၁ နေ့တွင် ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၀-၂၀၂၁) ၌ ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ အစုရှယ်ယာရှင်များသို့ ခွဲဝေပေးမည့် အမြတ်ဝေစုတန်ဖိုးကို အစုရှယ်ယာရှင်များအား စနစ်တကျထုတ်ပေးနိုင်ရန်အတွက် ၅-၂-၂၀၂၁ နေ့အထိ အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး အစုရှယ်ယာရှင်မှတ်တမ်းတွင် ၁၀-၂-၂၀၂၁ နေ့၌ ပါရှိမည့်အစုရှယ်ယာရှင် တစ်ဦးချင်းစီက အစုရှယ်ယာဝယ်ယူပိုင်ဆိုင်သော အရေအတွက်အတိုင်း ရယူခွင့်ရှိမည်ဖြစ်သည်။

အမြတ်ဝေစုများထုတ်ဝေပေးရာတွင် - Securities ကုမ္ပဏီများဖြစ်သော KBZSC Securities, MSEC Securities, AYTrust Securities, CB Securities, KTZRH Securities နှင့် UAB Securities ကုမ္ပဏီတို့တွင် Securities Account ဖွင့်လှစ်ထားပြီးဖြစ်သည့် အစုရှယ်ယာရှင်များအတွက် အမြတ်ဝေစုကို မိမိတို့ဖွင့်လှစ်ခဲ့သည့် Securities ကုမ္ပဏီများသို့ ထည့်သွင်းပေးမည် ဖြစ်ပါ၍ Securities ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်ကြရပါမည်။ ထည့်သွင်းပေးမည့်ရက်ကို ထပ်မံကြေညာပါမည်။

Securities Account မဖွင့်လှစ်ရသေးသော အစုရှယ်ယာရှင်များအတွက် ထုတ်ယူရမည့်ဘဏ်ခွဲနှင့် ရက်စွဲအား ဆက်လက်ကြေညာပေးသွားမည်ဖြစ်ပါသည်။

ဒါရိုက်တာအဖွဲ့
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်
အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

**အမြတ်ဝေစုထုတ်ယူရန် ကျန်ရှိသည့် အစုရှယ်ယာရှင်များကို
အသိပေးအကြောင်းကြားခြင်း**

၂၀၁၄-၁၅၊ ၂၀၁၅-၁၆၊ ၂၀၁၆-၁၇၊ ၂၀၁၇-၁၈၊ ၂၀၁၈-၁၉၊ ၂၀၁၉ ဘဏ္ဍာရေးနှစ်တို့အတွက် မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ခွဲဝေပေးသည့် အမြတ်ဝေစုကို အကြောင်းကြောင်းကြောင့် လာရောက်မထုတ်ယူသေးသည့် အစုရှယ်ယာရှင်များအနေဖြင့် အောက်တွင်ဖော်ပြထား သည့်အတိုင်း ဆက်သွယ်၍ အမြတ်ဝေစုထုတ်ယူနိုင်ပါသည်။

- ဆက်သွယ်ရမည့်လိပ်စာ - မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MTSH ၊ အစုရှယ်ယာဌာန၊ ရွှေဗျူးရေးဗားဗျူးကွန်းပလပ်(စ်)၊ ၂၃ ဂျီ-၁၊ အမှတ် ၃-ဘီ၊ တာဝါ (အေ)၊ (၉) ထပ် (အပေါ်ဆုံးထပ်)၊ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
- ဆက်သွယ်ရမည့်ဖုန်းနံပါတ် - ၀၁-၂၃၀၁၇၇၂၊ ၂၃၀၁၇၇၃၊ ၂၃၀၁၈၅၃၊ ၂၃၀၁၈၅၄၊ ၂၃၀၁၈၅၅၊ ၀၉ ၉၆ ၉၉၉ ၇၈၁၇၊
- အီးမေးလ် - IR@mtshmyanmar.com

ဒါရိုက်တာအဖွဲ့
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်
အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

အသိပေးကြေညာချက်

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာ အဖွဲ့ကအဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းဝေးတွင် တင်ပြမည့်နှစ်ပတ်လည် အစီရင်ခံစာ စာအုပ် ကို၁-၃-၂၀၂၁ နေ့မှစတင်၍ နှစ်ပတ်လည်အစီရင်ခံစာအား MTSH၏ Websiteဖြစ်သည့်www.mtshmyanmar.com တွင် တင်ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ဒါရိုက်တာအဖွဲ့
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်
အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

သို့

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်

ရက်စွဲ။ ။ ၂၀၂၁ ခုနှစ်၊ () လ () ရက်။

ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ပါဝင်အရွေးခံရန် အဆိုပြုလွှာ

လူကြီးမင်းခင်ဗျား

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တွင် ယင်းကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို လိုက်နာလျက် ဒါရိုက်တာအဖွဲ့ဝင်သစ်များ ရွေးချယ်ခန့်အပ်ရာ တွင် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်အရွေးချယ်ခံလိုကြောင်း အဆိုပြုပါသည်။

အဆိုပြုသူ လက်မှတ် -----

အဆိုပြုသူ အမည် -----


မှတ်ပုံတင်အမှတ် -----

နေရပ်လိပ်စာ -----

ဒါရိုက်တာအဖြစ်အရွေးခံနိုင်ရန် အဆိုပြုနိုင်သည့် အစုရှယ်ယာရှင်၏ အရည်အချင်းသတ်မှတ်ချက်နှင့် စည်းကမ်းချက်များ

- ၁။ အစုရှယ်ယာအရေအတွက် (၁၀,၀၀၀) နှင့် အထက်ပိုင်ဆိုင်ရမည်။
- ၂။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပြဋ္ဌာန်းထားသည့် ဒါရိုက်တာအရည်အချင်းနှင့် ပြည့်မီ၍ သတ်မှတ် စည်းမျဉ်းစည်းကမ်းများအား လိုက်နာနိုင်သူဖြစ်ရမည်။
- ၃။ အဆိုပြုလွှာနှင့်အတူ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်းစာရင်းမိတ္တူ၊ ဓာတ်ပုံ (၂) ပုံ ပါရှိရမည်။
- ၄။ ပူးတွဲပါ ကိုယ်ရေးမှတ်တမ်းအကျဉ်းတွင် ပြည့်စုံစွာဖြည့်စွက်၍ ပြန်လည်ပေးပို့ရမည်။
- ၅။ ၁၈-၃-၂၀၂၁ ရက် (ကြာသပတေးနေ့) ညနေ (၄:၃၀) နာရီထက်နောက်မကျဘဲ MTSH ၏ Email ဖြစ်သည့် info@mtshmyanmar.com သို့ ပေးပို့ပေးရန်နှင့် ၎င်းအချိန်ထက်ကျော်လွန်ပါက အတည်ပြု လက်ခံမည် မဟုတ်တော့ပါ။

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်
ဒါရိုက်တာအဖြစ် ပါဝင်အရွေးခံလိုသူ၏
ကိုယ်ရေးမှတ်တမ်းအကျဉ်း



- ၁။ အမည် -----
- ၂။ နိုင်ငံသားမှတ်ပုံတင်အမှတ် -----
- ၃။ မွေးသက္ကရာဇ် -----
- ၄။ ပညာအရည်အချင်း -----
- ၅။ လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ -----
- ၆။ မိဘအမည်၊ ကိုးကွယ်သည့်ဘာသာ -----
- ၇။ လက်ရှိနေရပ်လိပ်စာ -----

- ၈။ ဆက်သွယ်ရန်ဖုန်းနံပါတ် -----
အီးမေးလ် -----
- ၉။ ဝယ်ယူထားသည့် အစုရှယ်ယာလက်မှတ် -----
အမှတ်နှင့် အရေအတွက် -----
- ၁၀။ ကုမ္ပဏီလုပ်ငန်းအတွေ့အကြုံ -----
(နောက်ဆက်တွဲဖြင့် ဖော်ပြနိုင်ပါသည်။) -----

- ၁၁။ အခြားလုပ်ငန်းအတွေ့အကြုံ -----
(နောက်ဆက်တွဲဖြင့်ဖော်ပြနိုင်ပါသည်။) -----

၁၂။ အထက်ဖော်ပြပါ အကြောင်းအရာများမှာ မှန်ကန်ပါကြောင်းနှင့် ဒါရိုက်တာအဖြစ် ရွေးချယ်ခံရပါက လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

အဆိုပြုသူ အစုရှယ်ယာရှင်၏လက်မှတ်

အစုရှယ်ယာရှင်များအား အသိပေးခြင်း

- ၁။ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်နှင့်အညီ အွန်လိုင်းအသုံးပြု၍ ၃၀-၃-၂၀၂၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
- ၂။ ဒါရိုက်တာအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်ပတ်လည် အစီရင်ခံစာကို ၁-၃-၂၀၂၁ ရက်နေ့တွင် www.mtshmyanmar.com ၌ တင်ပေးထားမည်ဖြစ်ပါသည်။
- ၃။ အစုရှယ်ယာရှင်များ၏ အကြံပြုချက်/မေးမြန်းချက်များကို ၂၅-၃-၂၀၂၁ ရက်နေ့ ညနေ (၄:၃၀) နောက်ဆုံးထား၍ ဒါရိုက်တာအဖွဲ့ထံသို့လိပ်မူပြီး info@mtshmyanmar.com သို့ပေးပို့နိုင်ပါသည်။
- ၄။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ပါဝင်ရွေးချယ်ခံရန် အစုရှယ်ယာအရေအတွက် (၁၀,၀၀၀) နှင့်အထက်ပိုင်ဆိုင်သူ ဖြစ်ရပါမည်။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုသူများသည် MTSH Website ဖြစ်သော www.mtshmyanmar.com သို့ ဝင်ရောက်၍ သတ်မှတ်ထားသည့် Form ပုံစံအား Download ပြုလုပ်ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။
- ၅။ အစုရှယ်ယာရှင်များ၏ ဆန္ဒမဲဖြင့် ဒါရိုက်တာအဖွဲ့ဝင်သစ်များကို ရွေးချယ်နိုင်ရန် Online Register ပြုလုပ်ရမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို ၁၈-၃-၂၀၂၁ ညနေ (၄:၃၀)အချိန်ထက်နောက်မကျဘဲ MTSH Website ဖြစ်သော www.mtshmyanmar.com တွင် ဝင်ရောက်ဆောင်ရွက်နိုင်ပါသည်။
- ၆။ Online Registration ပြုလုပ်ရန်အခက်အခဲရှိသည့် အစုရှယ်ယာရှင်များအနေဖြင့် MTSH Investor Relations Department၏ Viber ဖုန်းနံပါတ် ၀၉-၉၆၉ ၉၉၇ ၈၀၈၊ ၀၉-၉၆၉ ၉၉၇ ၈၁၇ သို့ အစုရှယ်ယာရှင်၏ မှတ်ပုံတင်မူရင်းကို ရှေ့နောက်ဓာတ်ပုံရိုက်၍ အမည်၊ မှတ်ပုံတင်အမှတ်နှင့် မိုဘိုင်းဖုန်းနံပါတ် တစ်ခုဖြင့်သာ အစုရှယ်ယာရှင်ကိုယ်တိုင်စာရင်းပေးသွင်း ဆောင်ရွက်နိုင်ပါသည်။
- ၇။ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းဝေးကို အွန်လိုင်းအသုံးပြု၍ ၃၀-၃-၂၀၂၁ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အစည်းအဝေးကျင်းပသည့်နေ့တွင် ဒါရိုက်တာအဖွဲ့ဝင်ရွေးချယ်ခြင်းကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုသူသည် အစုရှယ်ယာအရေအတွက် (၁၀,၀၀၀) နှင့်အထက် ပိုင်ဆိုင်သူဖြစ်ရန်လိုအပ်ပြီး MTSH Website ဖြစ်သော www.mtshmyanmar.com သို့ ဝင်ရောက်၍ သတ်မှတ်ထားသည့် Form ပုံစံအား Download ပြုလုပ်ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုသူများ အနေဖြင့် ၁၈-၃-၂၀၂၁ ရက် (ကြာသပတေးနေ့) ညနေ (၄:၃၀) နာရီ ထက်နောက်မကျဘဲ MTSH ၏ Email ဖြစ်သည့် info@mtshmyanmar.com သို့ပေးပို့ရပါမည်။ သတ်မှတ်အချိန်ထက်ကျော်လွန်ပါက အတည်ပြုလက်ခံမည်မဟုတ်တော့ပါ။